

အတွဲ 11  
9/18/2020

DeKalb ကောင်တီ ခရိုင်ကျောင်း မိသားစုများသို့ မင်္ဂလာပါ။

တနင်္လာနေ့မှ ဘုတ်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ တစ်ဦးတစ်ယောက်စီတိုင်းအား ကျေးဇူးတင်ရှိပါသည်။ ပါဝင်သက်ဆိုင်သူများ အားလုံးထံမှ တုံ့ပြန်မှတ်ချက်များ နှင့် ထည့်သွင်းပါဝင်မှုများအား အစဉ်ဆိုင်ရာ ကျွန်ုပ်တို့ ကျေးဇူးတင်၊ တန်ဖိုးထားပါသည်။ တစ်ကြိမ်တစ်ခါမျှမကြုံတွေ့ ဖူးသည့် ဤသို့သော ကာလအတွင်းတွင် ကျွန်ုပ်တို့၏ ကျောင်းသားများ နှင့် ဝန်ထမ်းများ အားလုံးအတွက် အကောင်းဆုံး ရှေးရှုကာ ဆုံးဖြတ်ချက်များ အားလုံးအား ကျွန်ုပ်တို့ ချမှတ်ပါသည်။ DCSD ကိုယ်စား ကျွန်ုပ် ပြောကြားလိုသည်မှာ ကျောင်းသားများ နှင့် ဝန်ထမ်းများ အားလုံး၏ လုံခြုံအန္တရာယ်ကင်းရေး နှင့် ကျန်းမာရေးသည် ကျွန်ုပ်တို့၏ ထိပ်တန်း ဦးစားပေး ဆောင်ရွက်မှု တစ်ရပ် ဖြစ်ကြောင်း အသိပေးလိုပါသည်။ ကျွန်ုပ်တို့ ကျောင်းခရိုင်တွင် လှပသော မတူကွဲပြားမှုများ ရှိပြီး၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ရပ်ရွာအဖွဲ့အစည်း အားလုံးနှင့်အတူ ကျင်းပဆင်နွှဲမှု ပြုပါသည်။ အတူတကွအားဖြင့် ကျွန်ုပ်တို့သည် ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်။

ကျွန်ုပ်တို့၏ ပြန်လည်တက်ရောက်မှု အစီအစဉ်အတွင်း၌ မျှဝေထားသည့်အတိုင်းပင် DCSD သည် အဝေးသင် သင်ယူလေ့လာခြင်းအားဖြင့် ကျောင်းပညာသင်နှစ်အား စတင်မည် ဖြစ်ပြီး၊ COVID-19 ကူးစက်ပျံ့နှံ့နိုင်ခြေများသည် 14 ရက်တာ ကာလတစ်ခုအတွင်း အသင့်အတင့် သို့မဟုတ် အနည်းဆုံးဖြစ်သွားသည့် အခြေအနေ - ဆိုလိုသည်မှာ လူဦးရေ 100,000 လျှင် အမှု 100 အောက် လျော့နည်းသွားသည့် အခြေအနေ မှသာလျှင် ပညာသင်များသည် မျက်နှာချင်းဆိုင် သင်ယူလေ့လာမှုသို့ ပြန်လည် တက်ရောက်နိုင်မည် ဖြစ်သည်။ ကျွန်ုပ်တို့ အစီအစဉ်၏ အဆင့် နှစ် စီမံဆောင်ရွက်မှုအတွင်း၌ အားကစား နှင့် သင်ရိုးညွှန်းတမ်းပြင်ပ လှုပ်ရှားဆောင်ရွက်မှုများကို မိမိဆန္ဒ ပါဝင်ဆောင်ရွက်နိုင်ခြင်းနှင့်အတူ ဗာကျူရယ်ပုံရိပ်ယောင်နည်းလမ်း သင်ယူလေ့လာမှု ပတ်ဝန်းကျင်တစ်ခုအတွင်း ကျွန်ုပ်တို့၏ ပညာသင်များအား တက်ရောက်စေမည် ဖြစ်သည်။ မျက်နှာချင်းဆိုင် သင်ကြားပို့ချမှုသို့ အန္တရာယ်ကင်းစွာ ပြန်လည်တက်ရောက်နိုင်သည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်တို့အနေနှင့် ထောက်ပံ့ချက်များ ပြုလုပ်ပေးသွားမည် ဖြစ်ပြီး၊ ဤသို့အားဖြင့် မိဘများ နှင့် မိသားစုများတို့သည် ဗာကျူရယ်ပုံရိပ်ယောင် သင်ယူလေ့လာမှု ပတ်ဝန်းကျင်အတွင်း ဆက်လက်ဆောင်ရွက်ခြင်း ပြုမပြု ရွေးချယ်ခွင့်ရှိမည် ဖြစ်သည်။

**COVID-19 ဆေးဘက်ဆိုင်ရာ အကြံပေး ကော်မတီ နှင့် အာရုံပြု အုပ်စုများ**


ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ မိဘ၊ ဆရာ နှင့် ကျောင်းအုပ်တို့ပါဝင်သော အာရုံပြု အုပ်စုများထံမှ ရှာဖွေတွေ့ ရှိချက်များ စုဆောင်းသည့် လုပ်ငန်းစဉ်တစ်ခုအတွင်း ရှိနေပါသည်။ ကျွန်ုပ်တို့အနေနှင့် ကျွန်ုပ်တို့၏ DCSD COVID-19 အင်အားတပ်စုထံမှ နောက်ဆုံးရ သတင်းအချက်အလက်များ၊ မကြာသေးခင်ကဆောင်ရွက်သည့် ကျွန်ုပ်တို့၏ မိဘစစ်တမ်းမှ ဒေတာအချက်အလက်များ၊ နှင့် DeKalb ကောင်တီ ကျန်းမာရေးဘုတ်အဖွဲ့ နှင့် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာများ (CDC) တို့အပါအဝင် ကျွန်ုပ်တို့၏ ကျန်းမာရေးဆိုင်ရာ လက်တွဲပါဝင်မှုများတို့ထံမှ အကြံပေးချက်များ အစရှိသည်တို့ကို ဆက်လက် ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

**COVID-19 ဆိုင်ရာ လက်ရှိ ရေပန်းစားနေသည့် ဒေတာအချက်အလက်များ**


DCSD COVID-19 ကျောင်းပြန်လည်ဖွင့်လှစ်ရေး အင်အားတပ်စုသည် DeKalb ကောင်တီ နှင့် Georgia အတွက် လက်ရှိ ရေပန်းစားနေသော ဒေတာအချက်အလက်များကို စောင့်ကြပ်ကြည့်ရှုရန်အတွက် နေ့ခင်း 3:00 နောက်ပိုင်းတွင် GDPH ဝက်ဘ်ဆိုဒ်အား နေ့စဉ် ကြည့်ရှုစစ်ဆေးသွားမည် ဖြစ်သည်။ ခရိုင်အနေဖြင့် GDPH မှ တင်ပြထားသည့် အချက်အလက်များအပေါ် ယူဆခြင်း သို့မဟုတ် တွက်ချက်ခြင်းများ မပြုလုပ်ပါ။

အကယ်၍ အချက်အလက်များအား သင် ဝင်ရောက်ရယူလိုပါက ဆောင်ရွက်နိုင်သည့် အဆင့်များမှာ အောက်ပါအတိုင်း ဖြစ်သည် -



1. လက်ရှိ သတင်းအချက်အလက်များအား ကြည့်ရှုရန် <https://dph.georgia.gov/covid-19-daily-status-report> သို့ နေ့စဉ် 3:00 နောက်ပိုင်းတွင် နေ့စဉ် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
2. Georgia ၏ မြေပုံကို ပြသထားသည့် အပိုင်းသို့ အထက်အောက်ရွေ့ကြည့် (scroll) လုပ်ပါ။



3. DeKalb ကောင်တီ တွင် ရစ်ဝဲထားခြင်းဖြင့် နေ့စဉ် ဂဏန်းစာရင်းများကို ကြည့်ရှုပါ။



4. အကယ်၍ သမိုင်းဆိုင်ရာ ဒေတာအချက်အလက်ကို သင် တွေ့မြင်လိုပါက အထက်မှအောက်သို့လျှောကျသည့် ပြက္ခဒိန် မီနူးပေါ်တွင် လ နှင့် နေ့စွဲကို သင် ပြောင်းလဲရွေးချယ်ခြင်း ပြုလုပ်နိုင်သည်။



**ဒေသ IV နှင့်အတူ လက်တွေ့ ကွင်းဆင်းလည်ပတ်မှု**

ဒေသ IV သို့ ကျွန်ုပ် ကွင်းဆင်းလည်ပတ်သည့် ဤရက်သတ္တပတ်အတွင်း ကျွန်ုပ်အား လက်ခံကြိုဆိုပေးခဲ့ကြသည့် ပညာရေးဝန်ထမ်းများ၊ ပညာသင်များ နှင့် ဝန်ထမ်းများ အားလုံးကို ကျွန်ုပ် ကျေးဇူးတင်ရှိပါသည်။ ဗုဒ္ဓဟူးနေ့က ဒေသဆိုင်ရာ ကြီးကြပ်သူဌာနမှူး Dr. Michelle Jones သည် Clarkston ၊ Stone Mountain နှင့် Beyond အုပ်စုများတစ်လျှောက် ကားစီးနင်းလေ့လာရန် ကျွန်ုပ်အား ဧည့်ခံပေးခဲ့ပါသည်။ Dr. Jones နှင့် ကျွန်ုပ်သည် New Indian Creek Elementary မူလတန်းကျောင်း၊ Rockbridge Elementary မူလတန်းကျောင်းများသို့ လေ့လာလည်ပတ်ခဲ့ပြီး၊ DCSD ကျောင်း နှင့် Microcabinet ခေါင်းဆောင်များအား တွေ့ဆုံရန်မှာ DeKalb Early College Academy (DECA) သို့ နောက်ဆုံး ဝင်ရောက်ခဲ့ပါသည်။ လှပလှသော စုံလင်ကွဲပြားမှုများနှင့်အတူ ဤတစ်ပတ်လုံးလှသော ကာလအတွင်း ကျွန်ုပ်တို့၏ ပညာသင်များအတွက် ဗာကျူရယ်ပုံရိပ်ယောင် သင်ယူလေ့လာမှု ပတ်ဝန်းကျင်အား တိုးမြှင့်ဆောင်ရွက်ရန်မှာ ဒေသ IV ၏ နည်းလမ်းအမျိုးမျိုးဖြင့် ကြီးပမ်းအားထုတ်မှုများကို ကျွန်ုပ် သင်ယူ လေ့လာတွေ့ ရှိခဲ့ရပါသည်။

ထူးချွန်သော အောင်မြင်ဆောင်ရွက်နိုင်မှုအချို့ တွင် အောက်ပါတို့ ပါဝင်သည် -

- ဒေသ IV ၏ စာသင်ကျောင်းများ တစ်ဆယ့်တစ်ကျောင်းသည် ပညာရေး အကောင်းဆုံးဖြစ်မှု အဆင့်သတ်မှတ်ချက်များတွင် ကြယ်ပွင့် 4- သို့မဟုတ် 5-ပွင့်အထိအား အောင်မြင်ရယူနိုင်ခဲ့သည်။
- 2019 တွင် Indian Creek Elementary မူလတန်းကျောင်း၊ Rockbridge Elementary မူလတန်းကျောင်း၊ DeKalb Early College Academy (DECA) ၊ နှင့် DeKalb School of the Arts (DSA) ကျောင်းများတို့သည် ဂုဏ်သိက္ခာကြီးမားလှသည့် GOSA တစ်ခုတည်းသော ပြည်နယ်တစ်ဝှမ်း တာဝန်ခံယူမှု စနစ် (SSAS) ဆုအား အနိုင်ရရှိခဲ့ပါသည်။
- ဒေသခံစာသင်ကျောင်း နှစ်ကျောင်း ဖြစ်သည့် Stone Mountain Middle School အလယ်တန်းကျောင်း နှင့် Champion Theme Middle School အလယ်တန်းကျောင်းတို့သည် STEM အသိအမှတ်ပြုချက်ရ စာသင်ကျောင်းများ ဖြစ်ကြပြီး၊ သင်္ချာ နှင့် သိပ္ပံ ဘာသာရပ်များအပေါ် ၎င်းတို့၏ ပညာသင်များ နှင့် ပညာရေးဝန်ထမ်းများတို့သည် စိတ်အားထက်သန်၊ မြတ်နိုးမှုရှိကြကြောင်း ဖော်ပြနေပါသည်။

ကျွန်ုပ်တို့၏ ဒေသ IV မှ ပညာသင်များ အောင်မြင်စွမ်းဆောင်နေလျက်ရှိသည့် အရာများ အားလုံးကို ကျွန်ုပ် အလွန်ပင် စိတ်လှုပ်ရှားမိပြီး၊ ဤနှစ်နှောင်းပိုင်းတွင် သင်တို့နှင့်အတူ ပိုမို ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရန် ကျွန်ုပ် မျှော်လင့်လျက်ရှိပါသည်။

**CARES အတ်ဥပဒေ တရားစွဲဆိုမှုတွင် အောင်မြင်မှုရရှိခြင်း**

မကြာသေးခင်ကဖြစ်သော [Columbia ခရိုင်အတွက် U.S. ခရိုင်တရားရုံးတွင်](#) အများပြည်သူပိုင်ကျောင်းများအတွက် ဖယ်ဒရယ် အရေးပေါ် ပံ့ပိုးထောက်ပံ့မှုများနှင့်ပတ်သက်ပြီး ဥပဒေနှင့်မညီသော သတ်မှတ်ချက်များ ချမှတ်ထားသည့် စည်းမျဉ်းများကို ကျွန်ုပ်တို့ ပယ်ဖျက်နိုင်ခဲ့ခြင်းနှင့်အတူ DCSD သည် ဤရက်သတ္တပတ်၌ သိသာစွာ အောင်မြင်မှု ရယူနိုင်ခဲ့ကြောင်း ကျွန်ုပ်တို့ အသိပေး ဆင်နွှဲအောင်ပွဲခံလိုပါသည်။ ကျွန်ုပ်တို့၏ ပညာသင်များထံမှ ဒေါ်လာသန်းနှင့်ချီ တန်ဖိုးရှိသည့် ဖယ်ဒရယ် COVID-19 ပံ့ပိုးထောက်ပံ့မှုများအား ယူဖယ်ပစ်နိုင်ခြေရှိသော ဤစည်းမျဉ်းကို DCSD မှ စိန်ခေါ်ပယ်ဖျက်ခဲ့သည့် ဤခေါင်းဆောင်မှုကဏ္ဍအတွက် ကျွန်ုပ်တို့ ဂုဏ်ယူမိပါသည်။

တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ ဖူးသည့် ဤကာလအတွင်း DCSD အတွက် ကျွန်ုပ်တို့ ဆက်လက် ပဲ့ကိုင်ဆောင်ရွက်နေစဉ် သင်၏ ပံ့ပိုးထောက်ပံ့မှုများအတွက် သင့်အား ကျေးဇူးတင်ရှိပါသည်။ ကျွန်ုပ်တို့ အားလုံး အတူတကွ အောင်မြင်ဆောင်ရွက်သွားနိုင်သည့်အတွက် ကျွန်ုပ် အလွန်ပင် ဂုဏ်ယူမိပါသည်။ အရာအားလုံးထက်ဆိုင်လျှင် DCSD ပညာသင်များ အားလုံးအတွက် အကောင်းဆုံးသော ပညာရေးအား အန္တရာယ်ကင်းစွာ ထောက်ပံ့ပေးသွားရန် ကျွန်ုပ်တို့၏ ကတိကဝတ်ပြုချက်မှာ ဆက်လက်ပြီး မပြောင်းမလဲ တည်ရှိနေကြောင်းကို ကျေးဇူးပြုပြီး သိရှိထားစေလိုပါသည်။

သင်၏ #1 အားပေးသူ

Cheryl Watson-Harris